

ဘေးစောင် နှု၊ <bei: zaun> 旁边
 ဘေးစောင်း I က၊ <bei: saun> 侧身，倾斜 II က၊ <bei: zaun> 倾斜地
 ဘေးစဉ်ဘောင်ဆက် နှု၊ <bei: zin baun zet> = ဘိုးစဉ်ဘောင်ဆက်
 ဘေးစွယ် နှု၊ <bei: zwe> 端点(左端、右端)၊ ညာဘက် ~ မှာထိုင်နေတဲ့လူဟာမောင်ဘဝါ။ 坐在最右边的人就是貌巴။
 ဘေးဆီးရန်ကာ က၊ <bei: zi: yan ga> 预防灾害၊ ~ ပြုထားရမည်။ 必须预防灾害。 / ~ အဖြစ်ခြောက်လုံးပြုလုပ်ထားပါ။ 把手枪带上，以防万一။
 ဘေးဆိုး နှု၊ <bei: zo> 灾难，灾祸
 ဘေးဆိုးဒဏ်ဆိုး နှု၊ <bei: zo: dan zo> 灾难，灾祸
 ဘေးဆိုးရန်ညစ် နှု၊ <bei: zo: yan nyit> 灾祸
 ဘေးဆွဲကြက်သား နှု၊ <bei: zwe: kywet tha> 【解】外展肌
 ဘေးတဖက်တချက် နှု၊ <bei: t-phet t-khyet> 两旁，两边၊ လမ်း ~ တွင် 在马路两旁
 ဘေးတီး က၊ <bei: ti> (俚) 旁敲侧击，敲边鼓၊ 从旁怂恿၊ နောက်သလိုပြောင်သလိုနှိုင်းပိုး ~ ပေးကြတာပေါ့။ 大家开玩笑似地旁敲侧击။
 ဘေးတိုက် I က၊ <bei: tait> 侧身撞 II က၊ <bei: dait> 并排၊ ~ ရပ်နေသည်။ 并排站着。 / ~ လျှောက်သွားကြသည်။ 并排地走去。 / ~ အကွာအဝေး 左右的距离
 ဘေးတွေ့ က၊ <bei: twei> 遭灾，受难
 ဘေးတွဲ နှု၊ <bei: dwe> ①(车斗在侧部的) 三轮车 ②自行车或摩托车旁的拖斗 ③拖挂在轮船旁边装货的驳船 ④(挎包、提包等) 侧面的小口袋
 ဘေးထိ က၊ <bei: ti> = ဘေးတွေ့
 ဘေးထိုးနာ နှု၊ <bei: do: na> 肋骨痛
 ဘေးထိုးရင်ကျပ် I က၊ <bei: do: yin kyat> 肋骨痛，胸闷 II နှု၊ <bei: do: yin gyat> 肋部痛，胸闷症
 ဘေးထိုးရင်အောင့် I က၊ <bei: do: yin aun> 肋骨和胸部疼痛 II နှု၊ <bei: do: yin aun> 肋部胸部疼痛症
 ဘေးထိုးလေအောင့် I က၊ <bei: do: lei aun> 气胀肋间疼痛 II နှု၊ <bei: do: lei aun> 肋间疼痛症
 ဘေးထွက်ပစ္စည်း နှု၊ <bei: dwet pyit si> 副产品
 ဘေးဒုက္ခ နှု၊ <bei: dout kha> 灾难
 ဘေးနား နှု၊ <bei: na> 旁边，附近
 ဘေးပေါက် နှု၊ <bei: baut> ①临时出现的时机 ②副业收入，外快 ③临时性的工作，非自己本行工作၊ ~ လုပ်ငန်း 副业 / ~ ဝင်ငွေ 外快
 ဘေးပန်း နှု၊ <bei: han> ①副业၊ ~ လုပ်ငန်း 副业 ③ 旁边，侧面 ④周围，附近 ④侧景
 ဘေးပြု က၊ <bei: pyu> 为害၊ ~ ပိုးကောင် 害虫
 ဘေးဖယ် က၊ <bei: phe> 搬开，让路၊ ခွဲ在一边，不予置理၊

လူထုရှေ့နေထိုင်စားသောက်ရေးကိစ္စကို ~ ထားတာမမှန်ဘူး။ 不关心群众生活是不对的။
 ဘေးဘယာ နှု၊ <bei: b-ya> 灾难，危害，祸害
 ဘေးဘျာ နှု၊ <bei: b-ya> = ဘေးဘယာ
 ဘေးဘျမ်း နှု၊ <bei: b-yan> = ဘေးဘယာ
 ဘေးဘိ နှု၊ <bei: bi> ①两侧，旁边 ③附近，周围၊ ~ ထို့လှည့်ကြည့်သည်။ 环顾四周။
 ဘေးဘိုးစဉ်ဆက် နှု၊ <bei: bo: sin zet> = ဘိုးစဉ်ဘောင်ဆက်
 ဘေးဘိုးဘိဘင် နှု၊ <bei: bo: bi bin> = ဘိုးစဉ်ဘောင်ဆက်
 ဘေးမထိရန်မေ က၊ <bei: m-thi yan m-kha> 无灾无难，平安无事
 ဘေးမဲ့ I နှု၊ <bei: me> 平安无事 II က၊ <bei: me> 平安地၊ ~ လွှတ်ထားသည်။ 放生။
 ဘေးမဲ့ကြိုးဝိုင်း နှု၊ <bei: me' kyo: wain> 禁猎区，动物保护区，放生区
 ဘေးမဲ့ခွေ နှု၊ <bei: me' hsu> (古)(皇帝赐予功臣的) 免死权၊ ~ ပေးလိုက်သည်။ 赐予免死权။
 ဘေးမဲ့တော နှု၊ <bei: me' taw> 禁猎林区
 ဘေးမဲ့ဒေသ နှု၊ <bei: me' dei dha> 缓冲区
 ဘေးမဲ့နွား နှု၊ <bei: me' nwa> 放生的牛
 ဘေးမဲ့ပေး က၊ <bei: me' pei> 放生
 ဘေးမဲ့ပြည် နှု၊ <bei: me' pyi> (诗) 天堂
 ဘေးမဲ့ရန်ကင်း က၊ <bei: me' yan gin> 平安地
 ဘေးမဲ့လွတ် က၊ <bei: me' hlwut> 放生
 ဘေးမဲ့အလှူ နှု၊ <bei: me' a-hlu> 积德放生
 ဘေးရန် နှု၊ <bei: yan> 灾祸，劫难၊ ~ ကင်းသည်။ 无灾无难။
 ဘေးရိုပ် က၊ <bei: sheit> 从旁加入赌注
 ဘေးလူ နှု၊ <bei: lu> 旁人，局外人
 ဘေးသင့် က၊ <bei: thin> 遭灾，遇险
 ဘေးအောင့် က၊ <bei: aun> 肋间痛
 ဘေးအန္တရာယ် နှု၊ <bei: an d-ye> 危险
 ဘေးေ က၊ <bei: ei> 平安
 ဘေးဥပဒ် နှု၊ <bei: u' bat> 灾难，灾祸
 ဘဲ မသ၊ <be> 咩(羊叫声)
 ဘဲတိုက် က၊ <be' tait> 对着干，闹对立
 ဘဲနက် နှု၊ <be' net> = သော
 ဘဲနယ် က၊ <be' hne> (口) 怎么，怎样，如何၊ ~ လုပ်မလဲ။ 怎么办？
 ဘဲပြား နှု၊ <be' bya> 【植】 = ပန်းပြားပင်
 ဘဲ I နှု၊ <be> ①鸭၊ ~ ကင် 烤鸭 / ~ နာ 鸭瘟，鸭病 / ~ ဥ 鸭蛋 ②[英bell] 铃၊ ~ တီးသည်။ 接铃。 / ~ ထိုးသည်။ 摇铃။ ③一种犁 ④(俚) 男青年 II ဝ၊ <be> 参见 ၀ 条 III သ၊ <be> 参见 ၀ 条